



လိာ်ခာ်သးကညီပိာ်မုာ်ကရၢတၢ်အိာ်ဖိာ်ဖးဒိာ်(၈)ဘျီတဘျီ  
လံာ်ဘိးဘာ်ရၢလီၤ

မုၢ်နံၤ-၅-၇-၂၀၂၃

လိာ်ခာ်သးကညီပိာ်မုာ်ကရၢ တၢ်အိာ်ဖိာ်ဖးဒိာ်(၈)ဘျီတဘျီအံၤ ဘာ်တၢ်မၤအိၤဖဲလၢယုၤ(၂၉)သိ တုၤလၢ ယုၤ  
လံ (၁)သိ , ၂၀၂၃နံာ် ဖဲလိာ်ခာ်သးဟီာ်ကဝီၤလီၤဆိ တၢ်လိာ်တတီၤန့ၣ်လီၤ. တၢ်အိာ်ဖိာ်ဖးဒိာ်တဘျီအံၤ ပုၤ ဟဲ  
ထီာ်ခာ်စး,ခိာ်နၢ်လၢဘာ်တၢ်ကွဲမုာ်လီၤဆိတဖၣ်,ကညီတၢ်ကရၢကရိလၢတၢ်ကွဲမုာ်အအိၤတဖၣ်ယုာ်ဒီး ပုၤထီာ်  
ဒိကန့ၣ်တၢ်ခဲလၢာ်မုာ်(၁၂၅)ဂၤ,ပာ်ယုာ်ကညီပိာ်မုာ်ကရၢခာ်စးလၢကီၢ်ရၢန့ၣ်န့ၣ်လၢကီၢ်သူလုၤ,ဒဲကဝီၤဒီးလိာ်  
ခာ်သးခာ်စးတဖၣ်န့ၣ်လီၤ.တၢ်အိာ်ဖိာ်ဖးဒိာ်တဘျီအံၤပထံာ်ဘာ်လၢခာ်စးပိာ်မုာ်သးစၢ်တဖၣ်ဟဲထီာ်ခဲလၢာ်  
(၅၄)ဂၤဒီးအါတက့ၢ်မုာ်ပိာ်မုာ်ခာ်စးတဖၣ်လၢအဖျိထီာ်ကညီပိာ်မုာ်သးစၢ်ခိာ်နၢ်တၢ်မၤလိကွဲဒီးပိာ်မုာ်သးစၢ်တ  
ဖၣ် လၢအမၤတၢ်လၢကီၢ်ရၢန့ၣ်ကီၢ်ဆၢပတီၢ်တဖၣ်န့ၣ်လီၤ.တၢ်အံၤပာ်ဖျါထီာ်ပဲ ပိာ်မုာ်သးစၢ်တဖၣ် အတၢ်သူာ်ဆူာ်  
သးဂဲၤလၢတၢ်ပာ်ယုာ်မၤသကိးတၢ်ဒီးတၢ်ဒုးသ့ထီာ်ဘာ်ထီာ်လၢကညီပိာ်မုာ်ကရၢခါဆူညါအစိၤတဖၣ်အဂီၢ်န့ၣ်  
လီၤ.

တၢ်အိာ်ဖိာ်ဖးဒိာ်အံၤတၢ်ပဲာ်ထံနီၤဖးက့ၤ ကညီပိာ်မုာ်ကရၢတၢ်ဖဲတၢ်မၤလၢယုၤန့ၣ်အတီၢ်ပူၤတၢ်ကဲထီာ်လိာ်ထီာ်  
ဒီးတၢ်လၢအတၢ်တဖၣ်,တၢ်ဘျီဘာ်မၤဂ့ၤထီာ် ကညီပိာ်မုာ်ကရၢတၢ်ဘျါခိာ်သ့ၣ်, တၢ်ဘျီဘာ်မၤဂ့ၤထီာ် ကညီ  
ပိာ်မုာ်ကရၢဖိလစံာ်သန့တဖၣ်,တၢ်ပာ်လီၤတၢ်ကူာ်တရံးတၢ်မၤအကျဲခိာ်သ့ၣ်ဆူမဲာ်ညါအဂီၢ်, တၢ်ပဲာ်ထံနီၤဖးတ  
ကီၢ်ခါထံရူၢ်ကီၢ်သဲးတၢ်အိာ်သးတဖၣ် အမဲာ်ညါတၢ်ပာ်လီၤခါဆူမဲာ်ညါတၢ်ဖဲတၢ်မၤလၢလွံာ်န့ၣ်အတီၢ်ပူၤ(၂၀၂၃-  
၂၀၂၅)နံာ်တဖၣ်န့ၣ်လီၤ.

လၢတၢ်အိာ်ဖိာ်ဖးဒိာ်တဘျီအံၤအပူၤ ကညီပိာ်မုာ်ကရၢတၢ်ပိာ်အါာ်လီၤသကိးလၢ တၢ်ကဲလိာ်အါထီာ်ဒီး က  
မၤဆူာ်ထီာ် ကညီပိာ်မုာ်တၢ်ပာ်ယုာ်မၤသကိးတၢ်လၢ ထံရူၢ်ကီၢ်သဲးဂ့ၢ်ဝီအဂီၢ်န့ၣ်လီၤ. ဒဲသိးတၢ်ကမၤကဲထီာ် လိာ်  
ထီာ်တၢ်သ့ၣ်တဖၣ်အံၤအဂီၢ်ကညီပိာ်မုာ်ကရၢအါာ်လီၤဖဲလၢတၢ်ကသူာ်လီၤအါထီာ် ကညီပိာ်မုာ်သးစၢ်တဖၣ်အ  
ထံရူၢ်ကီၢ်သဲးအကံာ်အစိၤဒီးတၢ်သ့ၣ်ညါနၢ်ပာ်တဖၣ်အဂီၢ်န့ၣ်လီၤ.လၢန့ၣ်အမဲာ်ညါကညီပိာ်မုာ်ကရၢကဆဲးဆိာ်ထွဲ  
မၤစၢၤကညီပိာ်မုာ်ခိာ်နၢ်လၢအမၤတၢ်လၢကညီထံရူၢ်ကီၢ်သဲးတၢ်ဂဲၤလိာ်သ့ၣ်တဖၣ်အပူၤအဂီၢ်န့ၣ်လီၤ. တကး  
ဒဲးဘာ်ကညီပိာ်မုာ်ကရၢအါာ်လီၤအသးလၢ ကဆဲးတဲန့ၢ်ခဲဒဲးတၢ်လၢကညီပိာ်မုာ်ဒီးဖိသ့ၣ်သ့ၣ်တဖၣ်အတၢ်ခွဲး  
တၢ်ယာ်ဒီးတၢ်ဒိသးသ့ၣ်တဖၣ်အဂီၢ်ခိဖျိတၢ်ကမၤဆူာ်ထီာ်,မၤဂ့ၤထီာ်သဲးစးတၢ်ဘျါဒီးတၢ်တီတၢ်တြၢ်သန့သ့ၣ်တ  
ဖၣ်အဂီၢ်န့ၣ်လီၤ.

ကညီပိန်မုန်ကရ၊မ၊သီထီနီဒီးပင်ဂါပင်ကျ၊က၊အဖီလစံနီတဖင်လ၊အပင်ယုဒီးတင်ဆီနီထွဲမ၊စ၊တင်ဟုန်ပု၊  
 ကူပု၊ ကညီတင်ဒီသုန်ဒီသးတင်ဆီနီထွဲမ၊စ၊ အဖီလစံနီ ဒ်သီးအကဘင်လိင်ဖိးဒုလိင်အသးဒီး တင်ကီခါ တင်အိန်  
 သးအဂီနီလီ၊လ၊နီနီအမဲင်ညါမုန်ဒ်သီးတင်ကစိန်ကဖီထီနီ၊ပင်ကဒီးပင်ပနီနီဟီနီကဝီတင်ပ၊တင်ပြးအတင်သုန်  
 ထီနီဆီလီ၊တဖင်ဖဲတင်ဟုန်တင်ဆီနီထွဲမ၊စ၊အခါနီလီ၊ တင်အံ၊မုန်ဒ်သီးတင်ကမ၊လီ၊တင်ဝဲကျဲတင်ဂု၊တင်  
 ဂု၊တင်သုတပင်ပနီနီဝဲပယီ၊သုးကီနီကးကရ၊တဖုအံ၊အဂီဒီးလဲ၊ခီဖျိအီ၊တဂု၊အဂီနီလီ၊

တင်အိန်ဖိုင်ဖးဒိုင်တဘျီအံ၊အိန်ယုဒီးတင်ယုထ၊ထီနီခိန်နီအသီလ၊ အမုန်ထီဘိကမံးတံင်(၄၅)ဂ၊အကျိပိန်မုန်  
 သးစင်ပင်ယုဝဲတတ်ဘျီနီလီ၊လ၊ထီဘိကမံးတံင်(၄၅)ဂ၊အကျိတင်ယုထ၊ထီနီဝဲဒင်ပ၊ဆု၊တင်ကမံးတံင်ခဲ  
 လင်(၁၁)ဂ၊နီနီလီ၊ခိန်နီဒိုင်ထီ(၅)ဂ၊နီနီတင်ယုထ၊ထီနီအီ၊လ၊တင်ဖးခုသုန်လ၊အမုန်ဝဲ-

- ၁.ကရ၊ခိန် - သရန်မုန်ကညီဖီ
- ၂.ကရ၊ခိန်(၂) - သရန်မုန်စုစုဟဲ
- ၃.နီနီရွဲ - သရန်မုန်တင်မျှစီ
- ၄.နီနီရွဲသယဲ(၁) - သရန်မုန်ဒါမုန်
- ၅.နီနီရွဲသယဲ(၂) - သရန်မုန်အဲင်တမံ၊ဖီသုန်တဖင်နီလီ၊

**တင်ဆဲးကျိး-**

- ၁.သရန်မုန်ကညီဖီ - (+ 66 81 029 5503)(ကညီဒီးအဲကလံးကျိန်)
- ၂.သရန်မုန်စုစုဟဲ - (+ 66 89 266 8573)(ကညီဒီးပယီကျိန်)
- ၃.သရန်မုန်တင်မျှစီ - (+ 66 81 026 6738)(ကညီဒီးအဲကလံးကျိန်)